

<p>ကံ an</p>	<p>နံ ar</p>
<p>ကံင် cenin</p>	<p>ကံင် cenil</p>
<p>ကံင် cenich</p>	<p>ကံင် cên</p>
<p>ကံင် cenim</p>	<p>ကံင် cenir</p>

<p>ቅጠጎ ceni</p>	<p>ቅጠጎጐ cened</p>
<p>ጐሃጠጎ derin</p>	<p>ጐሃጠጎፎ deril</p>
<p>ጐሃጠጎፎ derich</p>	<p>ጐሃጠጎፎ dâr</p>
<p>ጐሃጠጎፎ derim</p>	<p>ጐሃጠጎፎ derir</p>

<p>ፆሃጎ deri</p>	<p>ፆሃፆ dared</p>
<p>ፆሃጎ firin</p>	<p>ፆሃፎ firil</p>
<p>ፆሃፎ firich</p>	<p>ፆሃፎ fir</p>
<p>ፆሃጎ girin</p>	<p>ፆሃፎ giril</p>

<p>ꠘꠢꠊꠞ girich</p>	<p>ꠘꠢꠢ gîr</p>
<p>ꠘꠢꠞ girim</p>	<p>ꠘꠢꠢꠞ girir</p>
<p>ꠘꠢꠢ giri</p>	<p>ꠘꠢꠢꠞꠞ gired</p>
<p>ꠘꠢꠞꠞ gland</p>	<p>ꠘꠢꠞꠞ i `land</p>

<p> ၵၵၵၵ^{ၵ်} glaind </p>	<p> ၵၵၵၵ^{ၵ်} in glaind </p>
<p> ၵၵၵၵ^{ၵ်} glirin </p>	<p> ၵၵၵၵ^{ၵ်} gliril </p>
<p> ၵၵၵၵ^{ၵ်} glirich </p>	<p> ၵၵၵၵ^{ၵ်} glir </p>
<p> ၵၵၵၵ^{ၵ်} glirim </p>	<p> ၵၵၵၵ^{ၵ်} glirir </p>

<p style="text-align: center;"> ᵐᵃᵐ morn </p>	<p style="text-align: center;"> ᵐᵃᵐ i vorn </p>
<p style="text-align: center;"> ᵐᵃᵐ myrn </p>	<p style="text-align: center;"> ᵐᵃᵐ i myrn </p>
<p style="text-align: center;"> ᵐᵃᵐ nerin </p>	<p style="text-align: center;"> ᵐᵃᵐ neril </p>
<p style="text-align: center;"> ᵐᵃᵐ nerich </p>	<p style="text-align: center;"> ᵐᵃᵐ nôr </p>

ᎠᎿᎢ
nerim

ᎠᎿᎢᎠ
nerir

ᎠᎿᎢ
neri

ᎠᎿᎢᎠᎠ
nored

ᎠᎿᎢᎠ
pelin

ᎠᎿᎢᎢ
pelil

ᎠᎿᎢᎠᎠ
pelich

ᎠᎿᎢᎢ
pêl

פֶּלִים
pelim

פֶּלִיר
pelir

פֶּלִי
peli

פֶּלֶד
peled

פֶּדִין
pedin

פֶּדִיל
pedil

פֶּדִיחַ
pedich

פֶּדַח
pêd

<p>բբճմ pedim</p>	<p>բբճն pedir</p>
<p>բբճի pedi</p>	<p>բբբբ peded</p>
<p>Տնի՛ siniath</p>	<p>Լնի՛ i hiniath</p>
<p>բյն tirin</p>	<p>բյՇ tiril</p>

<p>ᐅᑦᑦ tirich</p>	<p>ᐅᑦᑦ tîr</p>
<p>ᐅᑦᑦᑦ tirim</p>	<p>ᐅᑦᑦᑦ tirir</p>
<p>ᐅᑦᑦᑦ tiri</p>	<p>ᐅᑦᑦᑦᑦ tired</p>
<p>ᐅᑦᑦᑦᑦ tegin</p>	<p>ᐅᑦᑦᑦᑦᑦ tegil</p>

<p>ጥሻሻ tegich</p>	<p>ጥሻሻ tôg</p>
<p>ጥሻጥ tegin</p>	<p>ጥሻጥ tegir</p>
<p>ጥሻጥ tegi</p>	<p>ጥሻጥ toged</p>
<p>ጥሻጥ telin</p>	<p>ጥሻጥ telil</p>

<p>ᐅᑕᑦ telich</p>	<p>ᐅᑕᑦ tôl</p>
<p>ᐅᑕᑦ telim</p>	<p>ᐅᑕᑦ telir</p>
<p>ᐅᑕᑦ teli</p>	<p>ᐅᑕᑦ toled</p>
<p>ᑕᑦᑦ ceno</p>	<p>ᑕᑦᑦ daro</p>

<p>byí firo</p>	<p>gyí giro</p>
<p>gyí gliro</p>	<p>nyí noro</p>
<p>pyí pedo</p>	<p>pyí pelo</p>
<p>tyí tiro</p>	<p>tyí togo</p>

<p>မာန် ဂျာ man rād</p>	<p>ဇာန် cebin</p>
<p>ဇာဇ cebil</p>	<p>ဇာဇိ cebich</p>
<p>ဇာဇ câb</p>	<p>ဇာဇမ် cebim</p>
<p>ဇာဇံ cebir</p>	<p>ဇာဇိ cebi</p>

<p style="text-align: center;"> ባቆ cabo </p>	<p style="text-align: center;"> ባቆን cabed </p>
<p style="text-align: center;"> ሴሪን suilon </p>	<p style="text-align: center;"> ሴሪሪ suilal </p>
<p style="text-align: center;"> ሴሪሻ suilach </p>	<p style="text-align: center;"> ሴሪሻ suila </p>
<p style="text-align: center;"> ሴሪሕ suilam </p>	<p style="text-align: center;"> ሴሪሕ suilar </p>

<p>ሴሪ suilo</p>	<p>ሴሪኦ siulad</p>
<p>ካኦ eston</p>	<p>ካሪ estal</p>
<p>ካሳ estach</p>	<p>ካሳ esta</p>
<p>ካሳ estam</p>	<p>ካሳ estar</p>

<p style="text-align: center;"> ኃቦ esto </p>	<p style="text-align: center;"> ኃቦኛ estad </p>
<p style="text-align: center;"> ኤኮ eneth </p>	<p style="text-align: center;"> ካ ኤኮ i eneth </p>
<p style="text-align: center;"> ኤኮ enith </p>	<p style="text-align: center;"> ከ ኤኮ in enith </p>
<p style="text-align: center;"> ኖታኦ novaer </p>	<p style="text-align: center;"> ቫሪኦ firim </p>

<p>býn firir</p>	<p>býi firi</p>
<p>býn fired</p>	<p>býi firo</p>